

ကျွံကျ က၊ <kyun kya'> 陷进
 ကျွံနစ် က၊ <kyun nit> 陷下，陷入：လှည်းဘီးသည်ရှုံ့ထဲ ~
 ခြုံနေသည်။ 车轮陷在泥里。
 ကျွက်ကျက်ဆူ က၊ <kywet kywet hsu> 水滚开，沸腾：ရေခွေး
 ~ နေပြီ။ 水滚开了。 / တရွာလုံး ~ နေသည်။ 全村都沸
 腾起来了。
 ကျွက်ကျက်ရိုက် က၊ <kywet kywet yait> = ကျွက်ကျက်ဆူ
 ကျွတ် I န၊ <kyut> ①【动】旱蚂蝗 (a small land-leech)
 ② 昆孙 (本身以下第七代) ③ [英 tube] (车) 内
 胎 II က၊ <kyut> ① 摆脱，免除 (痛苦、束缚等)：
 ဆင်းရဲဒုက္ခမှလွတ် ~ ပြီ။ 摆脱了艰难困苦。② 掉，脱掉：
 လယ်ထွန်စက်ဘီး ~ သွားသည်။ 拖拉机轮子掉下来了。
 / ဆံပင် ~ ခြင်း 脱发，头发脱落 / ရှပ်အင်္ကျီတွင်စွန်းနေသော
 မင်ကို ~ အောင်လုပ်ပေးပါ။ 给我把洒在衬衫上的墨迹
 去掉吧。③ (合)全，全部，倾(国)，倾(城)，举(国)：
 ပြည်လုံး ~ အစည်းအဝေး 全国会议 / ပင်လုံး ~ 全树
 / ရွာလုံး ~ 全村 / မြို့လုံး ~ 全城
 ကျွတ်ကျွတ် မသ၊ <kyut kyut> 咯吱咯吱：ပဲလှော်ကိုတံ ~ စား
 သည်။ 咯崩咯崩地吃炒豆。 / အရိုးကိုတံ ~ ဝါးသည်။
 咯崩咯崩地啃骨头。 / ကြမ်းတံ ~ မြည်ခြင်း 地板咯吱
 咯吱响 / ရူးတော့ ~ မြည်သည်။ 膝关节咯吱咯吱响。
 / လက်ခေါက်ချိုးသံတံ ~ 指头关节按得咯咯响
 ကျွတ်ကျွတ်လောင် က၊ <kyut kyut laun> 滚烫地：~ ပူပြင်း
 သောသဲပြင် 滚烫的沙地
 ကျွတ်ဆက် န၊ <kyut hset:> 仍孙(本身以下第八代)
 ကျွတ်တမ်း န၊ <kyut tan:> 【佛】解脱之道
 ကျွတ်တမ်းဝင် က၊ <kyut tan: win> 【佛】达到解脱之道
 ကျွတ်ထွက် က၊ <kyut htwet> 脱落，松落：ကားဘီး ~ သွား
 သည်။ 汽车轮子掉下来了。 / ပဒေသရာဇ်လူ့အဖွဲ့အစည်းမှ
 ~ လာသည်။ 从封建社会脱胎出来。
 ကျွတ်နွယ် န၊ <kyut nwe> 【植】一种买麻藤，可做印度人
 用的牙刷 Gnetum edule
 ကျွတ်လွတ် က၊ <kyut lut> 自由，解放，摆脱出来，获释：
 အနှောင့်အဖွဲ့မှ ~ လာတယ်။ 摆脱束缚。 / ဆင်းရဲဒုက္ခများမှ
 ~ သွားတယ်။ 摆脱贫困。
 ကျွန် I န၊ <kyun> 奴隶，奴仆 ~ ပိုင်ရှင် 奴隶主 II က၊
 <kyun> (古) 假装，佯装：မေ့ ~ ပြုသည်။ 假装忘了。
 / မမြင် ~ ပြုသည်။ 假装没有看见。
 ကျွန်ကြံ န၊ <kyun kywa'> (古) 从奴隶变为自由民者
 ကျွန်ခံ က၊ <kyun khan> 当奴隶，被奴役：ကျွန်မခံချင်လို့သူများ
 不愿做奴隶的人们
 ကျွန်ဇာတ်သွင်း က၊ <kyun zat thwin:> 奴役
 ကျွန်တော် I န၊ <kyun daw> 皇帝的奴仆 II န၊ <ky-naw>
 我(男性谦称)

ကျွန်တော်မ န၊ <kyun daw ma'> 我(女性谦称，现代已
 罕用)
 ကျွန်တော်မျိုး I န၊ <kyun daw myo:> 臣 II န၊ <kyun
 daw myo:> (古代臣民对君王的自称) 奴才
 ကျွန်တော်မျိုးမ န၊ <kyun daw myo: ma'> (古代平民女
 子对君王的自称) 奴婢
 ကျွန်ုပ် I န၊ <kyun nout> 可以用钱赎身的奴隶 II န၊
 <ky- nout/kyun nout> (谦称) 我
 ကျွန်ပြု က၊ <kyun pyu'> 奴役，奴化
 ကျွန်ပြောင် န၊ <kyun pyaun> (古代不能同丈夫一起用餐
 的) 婢妾
 ကျွန်ဖွတ်ကျွန်လိပ် န၊ <kyun phut kyun leit> 奴仆赚得的、
 而被主人占有的东西
 ကျွန်မ I န၊ <kyun ma'> 女仆，女奴 II န၊ <ky-ma'> 我
 (女性谦称)
 ကျွန်ယုံ န၊ <kyun yon> 亲信，心腹
 ကျွန်သမီး န၊ <kyun th-mi:> 女仆，女奴
 ကျွန်သား န၊ <kyun tha:> (骂人语) 奴才
 ကျွန်သားပေါက် န၊ <kyun th-baut> ① 奴隶的子女 ② 奴隶
 ကျွန်သီးတော် န၊ <kyun thi: daw> 【佛】看守打扫佛塔、寺
 院、经阁的奴隶
 ကျွန်သင်း န၊ <kyun thin:> 奴隶群
 ကျွန်အမှုလုပ် န၊ <kyun a-hmu' lout> 奴仆，仆人
 ကျွန်း I န၊ <kyun:> ① 岛屿，~ နိုင်ငံ 岛国 ② 冲积地，
 河滩地：~ ကိုင်းမှိုကိုင်း ~ မှို (成) 橡草与河滩地相互依
 赖，意为唇齿相依。③ (方) 乡村 ④ 【植】柚木，麻栗树
 Tectona Crandis (Teak)，~ နက် 黑柚木 / ~ သစ် 柚
 木 II က၊ <kyun:> ① (古) 没有 ② 过去，完结，消失：တ
 ပျော်တပါးက ကြဆိုကြနှင့် ညွှိုကို ~ စေသည်။ 在欢乐的歌舞
 中度过了夜晚。 / ကမ္ဘာ ~ လည်းဥဒါန်းမကျေ။ 永垂青史。
 ကျွန်းကတိုး န၊ <kyun: g-do:> = တောဆိတ်နံကြီး
 ကျွန်းကြီးလေးကျွန်း န၊ <kyun: gyi: lei: gyun:> 【佛】四大部
 洲，即 ဇမ္ဗူဒိပကျွန်း၊ ပြုဗ္ဗဝိဒေဟကျွန်း၊ အပရဂေါလာနကျွန်း၊ ဥတ္တရကျ
 ရကျွန်း 南瞻部洲、东胜身洲、西牛货洲、北俱卢洲
 ကျွန်းခေါက်နွယ် န၊ <kyun: khaut nwe> 【植】黄荆
 ကျွန်းခွေ က၊ <kyun: khwei> 在砍伐过的地方烧荒
 ကျွန်းငယ် န၊ <kyun: nge> 【佛】四大部洲周围的小岛
 ကျွန်းစား န၊ <kyun: za:> (方) 食邑村子的人
 ကျွန်းစု န၊ <kyun: zu'> 群岛
 ကျွန်းဆွယ် န၊ <kyun: zwe> 半岛
 ကျွန်းတုံး န၊ <kyun: ton:> ① 干木头 ② 柚木
 ကျွန်းထင်း န၊ <kyun: htin:> 顺水漂浮的木头
 ကျွန်းထင်းဖော့ န၊ <kyun: htin: phaw'> 顺水漂浮的木头
 ကျွန်းနုလင် န၊ <kyun: n-lin> 【植】① 绒毛紫珠 Callicarpa